


အရေးပေါ် အခြေအနေများတွင် ကုလသမဂ္ဂ လူဦးရေအဖွဲ့၏ ပါဝင်မှု





“ အမျိုးသမီးနှင့် မိန်းကလေးတို့သည် အရေးပေါ်အခြေအနေ ကြုံတွေ့သည့်အခါ ခုခံနိုင်စွမ်း ပိုမိုကျဆင်းပြီး ပဋိပက္ခကြုံတွေ့သည့်အခါ ၎င်းတို့၏ သီးသန့် လိုအပ်ချက်များကို မကြာခဏ လျစ်လျူရှုခြင်း ခံရပါသည်။ ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်ရေးနှင့် ကလေးမွေးဖွားနိုင်ရေးအတွက် လည်းကောင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လည်းကောင်း ၎င်းတို့အား ဝန်ဆောင်မှုပေးရန် လိုအပ်ပြီး၊ လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးတို့ကို ရရှိစေခြင်းအားဖြင့် မိသားစုနှင့် လူထုအသိုင်းအဝိုင်းတို့၏ အကျိုးသုခကိုလည်း မြှင့်တင်ပေးရာရောက်ပါသည်။ ”

ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုသည်မှာ အဘယ်နည်း။



အမျိုးသမီး၊ မိန်းကလေးအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုပင်ဖြစ်သည်။ ယင်းသို့ဖြစ်ရာတွင် မည်သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံ နယ်နိမိတ် ကန့်သတ်ချက် မရှိပါ။ ကျား/မ အခြေပြု အကြမ်းဖက်မှု (Gender-based violence- GBV) ဆိုသည်မှာ လူမှုပတ်ဝန်းကျင်၏ သတ်မှတ်ချက်ပေါ်တွင် အခြေခံ၍ လူတစ်ဦးတစ်ယောက်၏ ဆန္ဒကို ဆန့်ကျင်ပြီး ထိခိုက်နစ်နာစေသော အပြုအမူကို ဆိုလိုပါသည်။ GBV သည် အကြမ်းဖက်မှုဒဏ်မှ လွတ်မြောက်လာသူများ၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ လုံခြုံမှုနှင့် လွတ်လပ်မှုတို့ကို ကျဆင်းစေပါသည်။ ထို့ပြင် စိတ်ထိခိုက်မှုဒဏ်၊ မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုအပါအဝင် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါရရှိမှု၊ အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချမှု၊ အိပ်ချ်အိုင်ဗွီအပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ရရှိမှုနှင့် အခြေအနေဆိုးရွားပါက အသက်ပါ ဆုံးရှုံးမှု စသည်တို့ကို ကြုံတွေ့စေနိုင်ပါသည်။

UNFPA သည် အရေးပေါ်အခြေအနေများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိရာ၊ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခရင်ဆိုင် ကြုံတွေ့နေရသည့်ဒေသများ၌ ကျား/မ အခြေပြုအကြမ်းဖက်မှုကို လိင်မှုဆိုင်ရာအကြမ်းဖက်မှု၊ ရင်နီး ကျွမ်းဝင်သော အမျိုးသားများ၏ အကြမ်းဖက်၊ လူကုန်ကူးမှု၊ အတင်းအကြပ် (သို့မဟုတ်) စောစော အိမ်ထောင်ချထားမှုနှင့် အခြားခေါင်းပုံဖြတ် အမြတ်ထုတ်မှု စသည့်ပုံစံတို့ဖြင့် ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။

လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး (SRH) ဆိုသည်မှာ အဘယ်နည်း။



မည်သူမဆို မိမိတို့၏ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကိုယ်ပိုင် ရွေးချယ်နိုင်ခွင့် ရှိပါသည်။ ထို့ပြင် ကျန်းမာပြီး အန္တရာယ်ကင်းသည့် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးကို ရရှိပိုင်ဆိုင်ခြင်း၊ ကျန်းမာသန်စွမ်းသော မိခင်လောင်းဘဝကို ရရှိပိုင်ဆိုင်ခြင်း၊ မည်သည့် အချိန်နှင့် ကလေးအကြိမ်မည်မျှမွေးလိုသည် တို့ကို လွတ်လပ်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်း စသော အခွင့်အရေးများ ရှိပါသည်။ ထိုသို့ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အမျိုးသမီးများသည် မှန်ကန်သော သတင်းအချက်အလက်များ ရရှိရန် လိုအပ်ပြီး၊ ရွေးချယ်လိုသော လုံခြုံစိတ်ချရပြီးထိရောက်၍ဈေးနှုန်းသက်သာသည့်သန္ဓေတားခြင်းနည်းလမ်းများ အလွယ်တကူ လက်လှမ်းမီရရှိရန် လိုအပ်ပါသည်။ အမျိုးသမီးများသည် လိင်မှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် သတင်းအချက်အလက်များ ကောင်းစွာရရှိရန် လိုအပ်ပြီး၊ ထိရောက်စွာ ကာကွယ်နိုင်ခွင့်ကိုလည်း ရှိရမည်ဖြစ်ပါသည်။ ထို့ပြင် သားသမီးရယူရန် ဆုံးဖြတ်ချက်သော အမျိုးသမီးများသည် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှု၊ အန္တရာယ်ကင်းစွာဖြင့်ကျန်းမာသန်စွမ်းသောကလေးမွေးဖွားနိုင်မှုတို့အတွက် ဝန်ဆောင်မှုများရရှိရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် UNFPA ၏တုန့်ပြန်ဆောင်ရွက်မှုများ



UNFPA သည် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး (SRH) အစီအစဉ်ကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကချင်ပြည်နယ်၌ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးအစီအစဉ်နှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု (GBV) အစီအစဉ်များကို လည်းကောင်း စတင် ဆောင်ရွက်ပေးခဲ့ ပါသည်။ မြန်မာနိုင်ငံအတွက် ၂၀၁၅ ခုနှစ်၊ လူသားချင်း စာနာထောက်ထားမှုအပေါ် တုန့်ပြန်ဆောင်ရွက်သည့် စီမံကိန်းရေးဆွဲရေးတွင်လည်း UNFPA အနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့သည်။ ယင်းစီမံကိန်းထဲတွင် GBV အကြောင်းအရာနှင့် ပတ်သက်သည့် ညွှန်ကိန်းများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသော အမျိုးသမီးနှင့် မိန်းကလေး၏ အသက်ဘေးမှ ကယ်တယ်စေနိုင်သော SRH စောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုများဆိုင်ရာ ညွှန်ကိန်းများကို ထည့်သွင်းထားပါသည်။ အမျိုးသမီးနှင့် မိန်းကလေးတို့၏ လိုအပ်ချက်များကို ရည်ရွယ်ထားသည့်အတိုင်း ကောင်းမွန်စွာ သိရှိတုန့်ပြန်နိုင်ရေး အတွက် UNFPA သည် လူသားချင်းစာနာထောက်ထားသည့် တုန့်ပြန်မှု၏ တစ်ခုအဖြစ် လေ့လာဆန်းစစ်ချက်များ လုပ်ဆောင်မှုကို အထောက်အပံ့ ပေးလျက် ရှိပါသည်။

အရေးပေါ်အခြေအနေများတွင် ဆောင်ရွက်လျက်ရှိသော ကျား/မ အခြေပြု အကြမ်းဖက်မှု အစီအစဉ်များ



- UNFPA သည် အရေးပေါ်အခြေအနေများကို တုန့်ပြန်ကူညီရာ၌ အားလုံး ပါဝင်၍ ညှိနှိုင်းဆောင်ရွက်နိုင်စေရန်နှင့် ကဏ္ဍပေါင်းစုံ ပါဝင်သည့် ထိရောက်သော တုန့်ပြန်ကူညီမှု ရရှိရန်အတွက် GBV အစီအစဉ်များကို UNFPA ၏ “အရေးပေါ်အခြေအနေများ၌ ကျား/မ အခြေပြု အကြမ်းဖက်မှုများ စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်” နှင့် Inter-Agency Standing Committee ၏ “Guidelines for Gender-Based Interventions in Humanitarian Settings” တို့နှင့်အညီ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိပါသည်။ ယင်းအစီအစဉ်တွင် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် လုံခြုံစိတ်ချရသော ဆုံဆည်းရာဌာနများ တည်ထောင်ပေးခြင်းပါဝင် ပါသည်။ ထိုဌာနများတွင် အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များကို ကျင့်ဝတ်နှင့်အညီ စနစ်တကျ ထိန်းသိမ်းစီမံခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း၊ SRH အသိပညာပေးခြင်းအပါအဝင် အသက်မွေးမှုအတတ်ပညာများ သင်ကြားပေးခြင်းနှင့် သက်ဆိုင်ရာသို့ ဆက်စပ်ညွှန်ပို့ပေးခြင်း ဝန်ဆောင်မှုများ (referral) ကို ရရှိနိုင်ပါသည်။
- ပဋိပက္ခ ရင်ဆိုင်ကြုံသည့်အခါ၌ အမျိုးသမီးနှင့် မိန်းကလေးတို့၏ ဂုဏ်သိက္ခာနှင့် ကုသရန် ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် GBV ဖြစ်ပွားမှု လျော့နည်းနိုင်လာစေရေးအတွက် UNFPA သည် အရေးပေါ်အမျိုးသမီးသုံး ပစ္စည်းအိတ်ငယ် (Dignity Kits) များကို ထောက်ပံ့ကူညီ ပေးလျက်ရှိသည်။ ထိုအိတ်ငယ်ထဲတွင် အောက်ခံဘောင်းဘီ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ လုံချည်တစ်ထည်နှင့် အခြားသော တစ်ကိုယ်ရည်သန့်ရှင်းမှု အသုံးအဆောင် ပစ္စည်းများ ပါရှိပါသည်။

- GBV ကာကွယ်တားဆီးခြင်း အစီအစဉ်သည် အရေးကြီးသည့် ကဏ္ဍ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ယင်းအစီအစဉ်တွင် GBV အသိအမြင် ဖွင့်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတိုင်းတွင် GBV ကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ ထို့ပြင် လူထုခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ အမျိုးသားများနှင့် ယောက်ျားလေးငယ်ရွယ်များကို GBV တုန့်ပြန်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်းတို့ဖြင့် အကြမ်းဖက်မှုဖြစ်ပွား နိုင်ခြေကို လျော့ချနိုင်မည်ဖြစ်ပါသည်။
- UNFPA သည် ရခိုင်ပြည်နယ်တွင် International Rescue Committee ၏အကူအညီဖြင့် စစ်တွေမြို့တွင် အမျိုးသမီးနှင့်မိန်းကလေး ဆုံဆည်းရာ ဌာနများ တည်ထောင်ထားရှိပြီး၊ စုစုပေါင်း အမျိုးသမီးနှင့် မိန်းကလေး၏ (၄၀%) ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- UNFPA သည် ကချင်ပြည်နယ်တွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တည်ထောင်သည့် အမျိုးသမီးနှင့်မိန်းကလေး ဆုံဆည်းရာဌာန(၈) ခုကို ၂၀၁၄ ခုနှစ်၊ မတ်လမှစ၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဆုံဆည်းရာဌာနများသည် စခန်းနှင့်ရွာ(၃၉)ခုထိ လွှမ်းခြုံနိုင်၍ ပဋိပက္ခ ကျရောက်သည့်ဒေသရှိ အမျိုးသမီးနှင့်မိန်းကလေး (၅၀%) ခန့်ကို ကူညီပေးနိုင်ခဲ့ပါသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး အစီအစဉ် ဆောင်ရွက်ပေးခြင်းများ



- လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေး (SRH) အစီအစဉ်သည် အရေးပေါ်အခြေအနေ များတွင် SRH လုပ်ငန်းကို "အရေးပေါ် အခြေအနေတွင် ဆောင်ရွက်ရမည့် အခြေခံ မျိုးဆက်ပွားလုပ်ငန်းများသင်တန်း" (Minimum Initial Service Package- MISP) အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါသည်။ ယင်းအစီအစဉ်သည် မိခင်နှင့်မွေးကင်းစကလေး သေဆုံးမှုနှုန်းနှင့် ရောဂါရရှိမှုနှုန်းကို တားဆီးပေးခြင်း၊ အိပ်ချ်အိုင်စွဲ ကူးဆက်မှု လျော့ကျပေးခြင်း၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှုအကျိုးဆက်များကို ထိန်းသိမ်းကိုင်တွယ် ပေးခြင်းနှင့် အရေးပေါ်အခြေအနေကနဦးအပိုင်းတွင် SRH နှင့် ပတ်သက်သည့် အလုံးစုံ ဝန်ဆောင်မှုအစီအစဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။ ထို့ပြင် SRH ဆိုင်ရာကုသမှု အသုံးအဆောင်များကို UNFPA မှ ဖြန့်ဝေပေးသကဲ့သို့ အရေးပေါ်အခြေအနေ နေရာများ၌ SRH အသုံးအဆောင်ပစ္စည်းမျိုးစုံ (အဓမ္မကျင့်ခံပြီး အသုံးပြုရသည့် အသုံးအဆောင်ပစ္စည်းများ (post rape kits) အပါအဝင်) တို့အား မည်သို့ကိုင်တွယ် အသုံးနိုင်သည်ကို ကိုလည်း သင်ကြားပေးပါသည်။
- ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့သော အမျိုးသမီးများနှင့် မိန်းကလေးတို့အား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထောက်ပံ့ကူညီနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်သည့် အရေးပေါ်တုန့်ပြန်ကယ်ဆယ်ရေးအဖွဲ့များ (Rapid Response Teams)၏ မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းကို ကူညီနိုင်ရန်အတွက် UNFPA သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society- MRCS)ကို ထောက်ပံ့ပေးလျက်ရှိပါသည်။

- လိင်မှုဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများကို အမျိုးသမီးများ ရရှိနိုင်စေရေးအတွက် UNFPA သည် မြန်မာနိုင်ငံဆေးပညာရေးအသင်း (MMA)၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားဆရာမအသင်း (MNMA) နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းတို့ကို ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မီးမဖွားမီ စောင့်ရှောက်မှု၊ မီးဖွားပြီး စောင့်ရှောက်မှု၊ မိသားစု စီမံကိန်းနှင့် ကျန်းမာရေး အသိပညာအပြင် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ဆေးပေးခန်းများနှင့် အိမ်အရောက် ကုသပေးခြင်းမှ တစ်ဆင့် ကယ်ဆယ်ရေးစခန်းနှင့် ရွာများ၌ သက်ဆိုင်ရာသို့ ဆက်စပ်ညွှန်ပို့ပေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ SRH ဝန်ဆောင်မှုကို ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် အထိ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

- SRH ဝန်ဆောင်မှုကို ရခိုင်ပြည်နယ်ရှိ အရေးပေါ်ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေသည့် စခန်း(၁၃)ခုနှင့် ရွာပေါင်း(၃၀)ရှိ အသိုင်းအဝန်း အားလုံးကို ကူညီပေးလျက် ရှိပါသည်။ ယင်းဒေသတွင် အမျိုးသမီးနှင့် မိန်းကလေး ဆုံးဆည်းရာဌာန (၇)ခုကို တည်ထောင်ပေးခဲ့ပြီး သားဖွားဆရာမ (၁၀)ဦးအား စေလွှတ်ပေးခဲ့ပါသည်။

- “အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် အခြေခံမျိုးဆက်ပွား လုပ်ငန်းများသင်တန်း” (MISP) နှင့်ပတ်သက်၍ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများကိုလည်းကောင်း၊ သားဖွား ဆရာမအကူတို့ အတွက် မိခင်နှင့်ကလေး ကျန်းမာရေး၊ SRH အသိအမြင်နှင့် တုန့်ပြန်နိုင်မှု၊ အရည်အသွေးရှိသည့် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် သင်တန်းများကိုလည်းကောင်း ရခိုင်ပြည်နယ်၊

ကချင်ပြည်နယ်တို့အပြင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၂၀၁၂ ခုနှစ် မှစ၍ ယနေ့အထိ ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ လူဦးရေ(၃၀၀၀) ကျော်တို့မှာ သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီး နိုင်ခဲ့ခြင်းကြောင့် အရည်အသွေး ကောင်းမွန်သည့် SRH ဝန်ဆောင်မှုတို့ကို ပေးစွမ်းနိုင်ခဲ့ပါသည်။

မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း



UNFPA သည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကနဦး အရေးပေါ် အခြေအနေမှသည် ပြန်လည်ထူထောင်ရေးနှင့် ရေရှည် ဖွံ့ဖြိုးရေး အခြေအနေအထိ လိုအပ်သော တုန့်ပြန်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် တရားစီရင်ရေးဌာနနှင့် ဆက်စပ်နေသော အစိုးရအဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။



“ ပဋိပက္ခအခြေအနေတွင် အမျိုးသမီးများ၏ မျိုးဆက်ပွားမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုမြင့်မားသည်ဖြစ်ရာ၊ အမျိုးသမီးများနှင့်မိန်းကလေးများ ပိုမိုလုံခြုံပြီး ကျန်းမာစေရေးအတွက် အခက်အခဲဆုံးသော အခြေအနေမျိုး၌ပင် လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးကူညီရပါမည်။ ”

“ UNFPA သည် လူသားချင်းစာနာထောက်ထားမှု တုန့်ပြန်ဆောင်ရွက်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးတို့၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ရှေ့တန်းမှ ထားကာအစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိပါသည်။ အမျိုးသမီးနှင့်မိန်းကလေးတို့၏ ဂုဏ်သိက္ခာ ထိန်းသိမ်းနိုင်စေရေး၊ လုံခြုံဘေးကင်းမှု ပြန်လည်ရရှိစေရေး၊ ဘေးကင်းစွာ ကိုယ်ဝန်ဆောင်နိုင်ရေးနှင့် ကလေးမွေးဖွားနိုင်ရေး အပါအဝင် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ရရှိစေရေးနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဒဏ်မှ ကာကွယ်နိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ”



To find out more information visit:
<http://myanmar.unfpa.org>

